

လျှောက်လှမ်း

GO FORWARD

ပျက်စီးမှုအထဲမှတော်ဖျောက်

ယွှမ်းတင်စီမံရေးကို
ထိပ်ယာတပ်မနေလဲနဲ့
စံးတင်ပျားအံ့စုံစုလမ်းဖိ
ဒ်သီးကလဲတော်ဆွညါ
တက့ာ်. ၂၆.၁၄.၁၅.

လာထံးလာသိန့တော်ကလုာ်အိန်ဝဲ၊
ဒီးတော်ကလုာ်န့တော် အိန်ဝဲဒီးယွဉ်၊
ဒီးတော်ကလုာ်န့တော် မ့ယွဉ်လီဉ်၊
ယံဉ်ဟန့်. ၁:၁




လံာ်စီဆွံအမုာ်နီဉ် - လါအီကုာ်(၁၆)သီ

အဲဒီထဲမှာ အတော်ကွဲ

ကစာယွအတော်အဲဒ် စိာ်ဆာ်ပုတုလု (၂၀၁၅)နံာ်, လါအီကုာ်, လာပုဒီးတံာ်ဆိာ်ဂုလီလးမးလီ. ပဲကညီဘုထံခရံာ်ဖိ လာကီာ်ပံယီ ပုအံာ် ပဟ်ပနီာ်မုာ်နံာ်လီဆီ, လံာ်စီဆံာ်မုာ်နံာ် ဖဲလါအီကုာ်သာနွံတနွံ (၁၆.၈. ၂၀၁၅)အနံာ်န့ာ်လီ. တံာ်အိာ်ဖိာ်အါဖု မးတံာ်ရဲာ်တံာ်ကျဲလုအမုာ်, တံာ်ရူးပြာ လံာ်စီဆံာ်, ဖးလံာ်စီဆံာ်, စံးကတိဟ့ာ်ခိဟ့ာ်နီလံာ်စီဆံာ်ကဲထီာ်အဂုာ်, လံာ်စီဆံာ် အတံာ်လဲဒီဖျိအကလုာ်ကလုာ်, တစါဝံတစါ အဂုာ်န့ာ်လီ.

ပမိာ်ပာ်ဖဲဖုသ့ာ်တဖာ် မုာ်ပုလုအဖးလံာ်စီဆံာ်အယီ, ကစာယွအကလုာ်ကထါဟုအဝဲသ့ာ်လု အတံာ်အိာ် မူကိးကပဒဲးန့ာ်လီ. ပဒီးန့ာ်ဘာ် လံာ်စီဆံာ်လု ပကျိာ်ဒာ်ပဝဲအယီ ပဖးဘာ်အီ တံာ်သ့ာ်တံာ်သး ဒိာ်မးလီ.

လဲဆူညါမဲးကစံအတံာ်ကွဲသ့ာ်တဖာ်အပူန့ာ် ကစာယွအကလုာ် ကထါ လံာ်စီဆံာ်ဘာ်တံာ်စူးကါအီအါမးလီ. ပစံးဘူးပုလုအကွဲကျိးကုာ် လံာ်စီဆံာ်ဒီး လံာ်စီဆံာ်ကရုအတံာ်ဖဲတံာ်မးလုအကဲဘူးဆူ ပုအါကလုာ် အဂီု န့ာ်လီ. မဲကစာယွအကလုာ်ကထါ ဘာ်တံာ်ဟ်လုာ်ဟ်ပူအီ မူလုပဝဲခရံာ်ဖိ ကိးကဒဲးအပူတကုာ်.





နိဗ္ဗိဒ်အတတ်ကွဲး

လါအီကုာ် မှ်လါလါ ပအိဉ်ဒီးလံာ်စီဆုံအမုာ်နံၤန့ၣ်လီၤ. လါမုာ်နံၤအံၤ တါလါအဒုးသ့ၣ်နီၣ်ထီၣ်ပုၤ မှ်လံာ်စီဆုံန့ၣ်လီၤ. လံာ်စီဆုံလါအမုာ်ဝဲ ယွၤအကလုာ်ကထါအံၤ လါပဝဲဘျာထံခရံာ်ဖိသ့ၣ်တဖၣ်အဂီၢ် ဘဉ်တါကွဲးအီၤလါ ယွၤအပုၤကညီတဖၣ် ဒ်ယွၤအသးစီဆုံ ထီၣ်ဟူးထီၣ်ဂဲၤအသးအသးန့ၣ်လီၤ. လံာ်စီဆုံအံၤ ကတိတါ တုၤမုာ်မဆါတနံၤအံၤ လါပုၤမုာ်က့ၤန့ၣ်က့ၤတဖၣ်အဂီၢ်ဒီး ပုၤလါအဒိကန့ၣ်ယွၤကလုာ်ကထါအဂီၢ်န့ၣ်လီၤ.

■ လံာ်စီဆုံကတိတါဘဉ်ထွဲဒီး ယွၤအကလုာ်ကထါလီၤ. အဂ့ၢ်ဒီးအံၤ ဝဲအကလုာ်တဖၣ်ဘဉ်ဝဲလါပုၤ ဖဲဒဉ်ပုၤကညီအသးဘဉ်. မှ်ဒ်သးစီဆုံဘိးထီၣ်အသးအသးန့ၣ် ယွၤအပုၤစီဆုံကတိတါန့ၣ်လီၤ. (၂ပုး တရူး ၂၁)

■ လံာ်စီဆုံကတိတါဘဉ်ထွဲဒီးယွၤကလုာ်ကထါလါ တါဒ်သးအီၤတအိဉ်ဘဉ်ဝဲန့ၣ်လီၤ. မှ်လံာ်လါ အလီၤဆီဒီး လံာ်အဂုၤအဂတဖၣ် မှ်လါအအိဉ်ဟဲလါယွၤဒီး အိဉ်ဒီးယွၤအတါတိာ်အယိန့ၣ်လီၤ. လံာ်စီဆုံအံၤ အိဉ်ဒီးတါမုာ်ဒီး ယွၤအတါဟ့ၣ်ဂီၢ်ဟ့ၣ်ဘါန့ၣ်လီၤ. ယွၤအကလုာ်ကထါ မှ်တါလါအမူဝဲဒီး မတါန့ၣ်လီၤ.

■ လံာ်စီဆုံကတိတါ ဘဉ်ထွဲဒီးယွၤကလုာ်ကထါလါအမတါန့ၣ်လီၤ. ယွၤကလုာ်ကထါလါ အမတါဒ် (၂တံၤ ၃း၁၅-၁၇) န့ၣ်ပကထံၣ်ဘဉ်လါ ယွၤကလုာ်ကထါဟံၤဖျါထီၣ်ဝဲ ကစါယွၤအတါဘဉ်အသးဒီး တါအုာ်က့ၤဒိဉ်က့ၤအကျဲန့ၣ်လီၤ. (၂တံၤ ၃း၁၅-၁၆) ယွၤအကလုာ်ကထါ ကတိကတိၤန့ၣ်ဟံၤစါ တါစိတါကမီၤလါ အနံၣ် ပုၤလါ ယွၤအတါဘဉ်သးန့ၣ်လီၤ. (၂တံၤ ၃း၁၆) ကစါယွၤကလုာ်ကထါဒုးအိဉ်ပုၤဒီး တါလါအလိဉ် လါတါမအဂီၢ် လါပုၤလါအစုာ်က့ၤန့ၣ်က့ၤတါလါအတီဒီးယွၤအတါမန့ၣ်လီၤ. (၂တံၤ ၃း၁၇) ပမုာ်ဟးဆူးတါမလိယွၤကလုာ်ကထါဒီး ဟးဆူးတါသိဉ်တါသိတဖၣ်န့ၣ် ကျဲတအိဉ်လါ ပကအိဉ်ဒီးတါဘဉ်ဘျူးပုၤဘဉ်န့ၣ်လီၤ.

■ လံာ်စီဆုံကတိတါဘဉ်ထွဲဒီး ပနီၢ်ကစါဒဉ်ပဝဲ အတါစံးဆါလါ ယွၤကလုာ်လါအစီအဆုံန့ၣ်လီၤ. ကစါခရံာ်ဟံၤဖျါထီၣ်တါစိကမီၤအဒိဉ်ကတါန့ၣ် တမုာ်ထဲတါန့ၣ်ဟူဘဉ်, မှ် တါဒိကန့ၣ်ယွၤအတါက တါစုာ်ကီးန့ၣ်လီၤ. (မးသဲ ၇း၂၄-၂၉)

မ်ပကမလိန့ၣ်ပဂါလံာ်စီဆုံအတါစိဉ်စါတဲစါ, လံာ်စီဆုံအတါကွဲးအသးအဒိပညီ, အတါကတိၤခ့ၤခါ တါအိဉ်သးအသး, လံာ်စီဆုံအဆါတဖၣ်ဒီး သိဉ်လိသိလိယွၤကလုာ်ကထါဆူပုၤတက့ၢ်မီၤ.

စဲမစာ်
နိဗ္ဗိဒ်
ပုၤကညီဘျာထံခရံာ်



ဟိာ်ခိာ်ဒိဖျာာ်ကညိဘျာထံတၢ်ဂ့ုလိာ်မုာ်လိာ်(ဂ)ဘျီတဘျီ

ဟိာ်ခိာ်ဒိဖျာာ်ကညိဘျာထံတၢ်ဂ့ုလိာ်မုာ်လိာ် (ဂ)ဘျီတဘျီ အတၢ်ရဲာ်တၢ်ကျဲအံၤ ဘၣ်တၢ်မၤအီၤဖဲ ချဲးသူကျိကညိဘျာထံတၢ်အိာ် ဖိုာ်, မဲဆိး, ကီာ်ကိာ်တဲာ် ဖဲလိမ့ၤ (၂၇-၃၀)သီ, ၂၀၁၅န့ၣ် ဒီးဝံၤဝဲ ဂ့ုဂ့ုဘၣ်ဘၣ်န့ၣ်လီၤ. တၢ်တီာ်ထူမ့ၢ်ဝဲ “ ယိာ်ထီာ်လၢတၢ်စ့ၢ်တၢ်န့ၣ်ဒီး အါထီာ်လၢတၢ်မၤယျၢအတၢ်မၤ ” န့ၣ်လီၤ.

လိမ့ၤ(၂၇)သီ, ၂၀၁၅န့ၣ်, ဂီၤဒီ တၢ်ဖဲးတၢ်မၤတဖၣ်အဂီၢ် အိာ်ဒီး ဟိာ်ခိာ်ဒိဖျာာ် တၢ်ဂ့ုလိာ်မုာ်လိာ်ကမံးတံာ်တဖၣ်လၢ အသးကျဲၤ တၢ်မၤ တၢ်အိာ်ဖိုာ်န့ၣ်လီၤ.

လိမ့ၤ (၂၇)သီ, ၂၀၁၅န့ၣ်, ဟါ(၆:၀၀)န့ၣ်ရံာ် အိာ်ဒီး တၢ်အိးထီာ် အတၢ်ရဲာ်တၢ်ကျဲအကတီာ် ပုၤဟၤလီာ်ဆ့ၣ်နီၤ သရၣ်မုာ် ဒီးကထာ်လုထူ(KBC)န့ၣ်လီၤ. တၢ်ကတီၤဆၢဂ့ုလၢ ကရၢခိာ် သရၣ်ခိာ်ဒီးကထာ်စံမၢာ် အတၢ်ကွဲးန့ၣ် ဘၣ်တၢ်ဖးဖျါထီာ်အီၤလၢ ပုၤဟၤလီာ်ဆ့ၣ်န့ၣ်လီၤ. သရၣ်ခိာ်ဒီးကထာ်အိာ်န့ၣ်ညိာ် ယုၤဘါ ထုကဖၣ်တၢ်လၢ ကရၢခိာ်သရၣ်ခိာ်ဒီးကထာ်စံမၢာ် အတၢ်အိာ်ဆူာ် အိာ်ချဲးအဂီၢ်န့ၣ်လီၤ. ပုၤဟ့ၣ်တၢ်ကစီာ်မ့ၢ်ဝဲ သရၣ်ဒီးကထာ်အဲလံာ် (KKBC) ဒီး သရၣ်ခိာ်နယုတၢ် (KKBC) ယုၤဘါထုကဖၣ်လၢ ကမ့ၢ်အဂီၢ် ဝံၤဆိာ်ဂ့ုပျီတၢ်လၢ သရၣ်ခိာ်လၢဂီၢ်(KBCUSA) တဖၣ်န့ၣ်လီၤ. တၢ်တူၢ်လိာ်မုာ်အတၢ်ရဲာ်တၢ်ကျဲန့ၣ် ချဲးသူကျိကညိ ဘျာထံတၢ်အိာ်ဖိုာ် သးကျဲၤမၤဝဲန့ၣ်လီၤ. ဖဲလိမ့ၤ(၂၉)သီ, ၂၀၁၅န့ၣ်, ဂီၤဒီ အိာ်ဒီးတၢ်ဘါဖဲ ဂီၤ (၇:၃၀-၈:၁၅)န့ၣ်ရံာ်န့ၣ်လီၤ. ပုၤဟၤလီာ် ဆ့ၣ်နီၤ မ့ၢ်ဝဲသရၣ်ဝါခိာ် (KKBC), ပုၤဟ့ၣ်တၢ်ကစီာ်မ့ၢ်ဝဲ သရၣ်ခိာ်



သရၣ်ခိာ်နယုတၢ်




သရၣ်ခိာ်ၤစးအိာ်န့ၣ်ညိာ်



သရၣ်ခိာ်လုဘူးစတီ



သရၣ်ခိာ်လၢဂီၢ်



သရၣ်ဝါခိာ်



သရၣ်ခိာ်တီၢ်ခိာ်လု

ကီာ်ခုာ်လု(ကီာ်နီာ်ဝဲ), တၢ်ထုကဖၣ်လၢ သရၣ်ခိာ်လုဘူးစတီ (KBC USA) ဒီး သရၣ်ဖျိးစိသီ (KBCUSA)ဝံၤ ဆိာ်ဂ့ုပျီတၢ်လၢ သရၣ်ခိာ်လၢဂီၢ် (KBCUSA)န့ၣ်လီၤ.

ဂီၤ(၈:၁၅-၁း၄၅)န့ၣ်ရံာ် တၢ်မၤလိာ်စိဆံာ်လၢ သရၣ် ခိာ်လၢဂီၢ်(KBCUSA), တၢ်ဟ့ၣ်ထီာ်(၁) လၢဘၣ်ထွဲဒီး “ ဘျာထံ ခရဲာ်ဖိအတၢ်န့ၣ်သါဒီး အတၢ်မ့ၢ်တၢ် ” န့ၣ် သရၣ်ခိာ်ဒီးကထာ်ခိာ်စ့

ကမံးတံာ်ဖိတဖၣ်လၢအသးကျဲၤတၢ်မၤ



ဟွန်ထီဝဲဒီး ဖဲဟါ(၁:၃၀-၃: ၃၀)န့ၣ်ရံၣ် တၢ်ဟွန်ထီဝဲ(၂)ဘၣ်ထွဲဒီး “ဘျာထံခရံဖိဒီးအလံၤစီဆုံ အတၢ်မ့ၢ်တၢ်တီ” န့ၣ် ဘၣ်တၢ်ဟွန်ထီဝဲ အီၤလၢ သရၣ်ဒိၣ်လုၤဘူးစတီ (KBCUSA)န့ၣ်လီၤ. ဟါအကတီၢ် အိၣ်ဒီးတၢ်ကတီၢ်သကိး ဘၣ်ထွဲလၢ တၢ်ဟွန်ထီဝဲတဖၣ် အဖီဒိၣ်န့ၣ်လီၤ.

ဟါ(၆:၃၀-၇:၁၅)န့ၣ်ရံၣ် အိၣ်ဒီးဟါအတၢ်ဘါဒီး ပုၤ ဟၤလီၤဆုၣ်နီၤမ့ၢ်ဝဲ သရၣ်မုၢ်က့ၤဖိ(KBC), ပုၤဟွန်တၢ်ကစီၣ်လၢ သရၣ်မုၢ်ဆၣ်ကညီထူ(Canada), တၢ်ထုကဖၣ်လၢ သရၣ်ဒိၣ်သးန့ၣ် (TKBC)န့ၣ်လီၤ. ဟါ(၇:၁၅)န့ၣ်ရံၣ် အိၣ်ဒီးတၢ်ကတီၢ်လီၤဆီ(၁) လၢအဘၣ်ထွဲဒီး “ဘျာထံခရံဖိဒီး တၢ်မၤမံးရၢၣ်အတၢ်မၤ” လၢသရၣ် ဒိၣ်ထူဂုၤ (TKBC)ဒီး ဖဲဟါ(၈:၀၀-၈:၄၅)န့ၣ်ရံၣ် တၢ်ကတီၢ်လီၤဆီ (၂) ဘၣ်ထွဲဒီး “ခါတၢ်စိုၣ်တၢ်န့ၣ်ကမၣ်ဒီး တၢ်ဒိတဒါက့ၤ” လၢအဘၣ် စံးကတီၢ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်အိၣ်န့ၣ်ညိၣ်(KBC) န့ၣ်လီၤ.

ဖဲလါမ့ၢ် (၃၀)သီ, ၂၀၁၅န့ၣ်, ဂီၤဒီ(၇:၃၀- ၈:၁၅)န့ၣ်ရံၣ် အိၣ်ဒီးဂီၤတၢ်ဘါအကတီၢ် ပုၤဟၤလီၤဆုၣ်နီၤမ့ၢ်ဝဲ သရၣ်မုၢ်မုလ်လရံၣ် (KBCUSA), တၢ်ကစီၣ်လၢ သရၣ်မုၢ်ဆၣ်ဂုၤ(KBC), တၢ်ထု ကဖၣ်လၢ သရၣ်မုၢ်လုၤဒယၣ်ဖိ(KBCS)ဒီး သရၣ်ဒိၣ်ဖျါအဲးဖိခး (KBCA)ဆိၣ်ဂုၤပျၢ်တၢ်န့ၣ်လီၤ.

ဟါ (၁:၃၀-၄:၃၀)န့ၣ်ရံၣ် မ့ၢ်ဝဲ ကမ့ၢ်တၢ် အိၣ်ဖိၣ်န့ၣ်လီၤ. ဒီးဟါ(၆:၃၀-၈:၀၀)န့ၣ်ရံၣ် မၤဝဲက့ၤတၢ်ဖဲးတၢ်မၤတဖၣ်ဒီး တၢ်ဟ် စီဆုံသးတၢ်ဘါ ဟီထွဲထီၣ်အသး ဖဲဟါ(၈:၀၀)န့ၣ်ရံၣ်န့ၣ်လီၤ. ပုၤဟၤ လီၤဆုၣ်နီၤမ့ၢ်ဝဲ သရၣ်ဒိၣ်ဖျါအဲးဖိခး(KBCA), ပုၤဟွန်တၢ်ကစီၣ်လၢ သရၣ်ဒိၣ်ဒီးကထၢၣ်ဒိၣ်စ့ဒီး တၢ်ထုကဖၣ်လၢ သရၣ်ဒိၣ်ဒီးကထၢၣ် ရဲကဝံန့ၣ်လီၤ. တၢ်ထုကဖၣ်ဟ်စီဆုံသးလၢ သရၣ်ဒိၣ်ဒီးကထၢၣ် အိၣ်န့ၣ်ညိၣ်န့ၣ်လီၤ.

လၢတၢ်အိၣ်သကိးဘျာထံစီဆုံ အတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ထုကဖၣ်အိးထီၣ်လၢ သရၣ်ဒိၣ်န့ၣ်ယူတၢ် (KKBC), ပုၤဟွန်ကိၣ် သရၣ်ဒိၣ်ဒီးကထၢၣ်လုကၢၣ်ယၣ်(KBC), ပုၤဟွန်စံးထဲ သရၣ်ဒိၣ် လုၤဘူးစတီ (KBCUSA), ပုၤနီၤကိၣ်ဒီးစံးထဲတဖၣ်မ့ၢ်ဝဲ သရၣ်ဒိၣ် လၢဘၣ်(KBC), သရၣ်ဒိၣ်လၢဂံၤမု (KBCUSA), သရၣ်ဒိၣ်စီၤရဲ (KBC), သရၣ်ဒိၣ်တၢ်မူ(TKBC)တဖၣ်န့ၣ်လီၤ. လၢခံကတၢ်



ဆိၣ်ဂုၤပျၢ်က့ၤတၢ်လၢ သရၣ်ဒိၣ်ဒီးကထၢၣ်စဲမစၢၣ်လၢ(KBC) န့ၣ်လီၤ.

ဟီၣ်ခိၣ်ဒီးဖျါကညီဘျာထံတၢ်ရူလီၢ်မုၢ်လီၢ် (၈)ဘျီတဘျီ အံၤ ကီၢ်အခၢၣ်စးတဖၣ်လၢ အမ့ၢ်ဝဲ ကီၢ်အမဲရကၤ, ကီၢ်ခဲန့ၣ်, ကီၢ်အိးစလ္လလယၣ်, ကီၢ်စ့ကဖိ, ကီၢ်ဖဲလဲၣ်, ကီၢ်အဲးကလံး, ကီၢ်နီၣ်ဝဲ, ကီၢ်ကိၣ်တဲၣ်, ကီၢ်ပံၤယီၤ ဒီးကီၢ်သူလုၤကညီဘျာထံ ဆဲးလီၤအမံၤအိၣ်ဝဲ (၁၉၃)ဂၤန့ၣ်လီၤ.

သရၣ်ဒိၣ်ဒီးကထၢၣ်စဲမစၢၣ်



သရၣ်ဒိၣ်တဖၣ်လၢအမၤသကိးတၢ်လၢတၢ်အိၣ်သကိးဘျာထံစီဆုံ



■ သရော်ထူကပီ

ကီနိုဝ်ဂကညီဘျာထံ (KBN) တာ်အိန်ဖိုင်ဖးဒိန်(၈) ဘျီတဘျီ

တနံဒ်အံ၊ ကီနိုဝ်ဂကညီဘျာထံ (KBN) တာ်အိန်ဖိုင်ဖးဒိန် ဘတ်တံးထီၣ်မအီ၊ ဖဲလီယူလံ (၆-၁၂) သီ၊ (၂၀၁၅) နံၣ်၊ ဖဲ Stabekk ဘျီဒိန်၊ ဝှ် Oslo နံၣ်လီၤ. တာ်အိန်ဖိုင်ဖးဒိန်ဘျီအံ၊ အိန်ဒီးသးစာ်တံးမလီၤ ဒီးပုဟဲဟ့ၣ်ခိဟ့ၣ်နီၤတံးတဖၣ်မ့ၢ်ဝဲ သရော်ဒိန်ထံဂုၤ(KBCUSA) ဒီး သရော်အံၣ်ကတၢ်(KKBC) တဖၣ်န့ၣ်လီၤ. သးစာ်တံးမလီၤတဘျီအံ၊ ပုလၢအမၤန့ၢ်စီၤတံးမလီၤ ဒီးနီၣ်တံးမလီၤတဖၣ် အိန်ဝဲ(၄) ဂၤ လၢအမ့ၢ် စီၤဖိယုၤဝဲ၊ ဒီးစီၤတီတီ၊ နီၣ်အံၣ်ဘျးတီ ဒီးနီၣ်အံၣ်ဝါဒိန်တဖၣ်လီၤ. တာ်အိန်ဖိုင်ဖးဒိန်ဘျီအံ၊ အိန်ယုာ်ဒီး ဖိမုာ်ကရၢတံးအိန်

ဖိုင်(၁)တဘျီ ဒီးတံးဟူးတံးဂဲၤလၢအမ့ၢ် တံးတုကိာ်တံးသိၣ်လီၤလၢ သးပုာ်တုာ်ဝဲ၊ တံးစုသ့တံးမလီၤ လၢသးပုာ်မုာ်နီၣ်လွဲထူ ဒီးတံးသ့ၣ်ဝံၣ်သးဆၢ လၢသရော်ဒိန်ထံဂုၤတဖၣ်လီၤ. တနံဒ်အံ၊ ကီနိုဝ်ဂ ကညီဘျာထံ(KBN) ပုၤဖျီထီၣ် တံးမလီၤလိာ်စီၤဆိခိဖျီတံးကွဲး အိန်ဝဲ(၃) ဂၤ လၢအမ့ၢ် စီၤကွဲးအံၣ်ဒိန်ဒံၣ်နီၣ်ဘျးမုာ် ဒီးနီၣ်အံၣ်ထံရဲတဖၣ် ဒီးတံးဟ့ၣ်လီၤလိာ်အုၣ်သးတံးရဲၣ် တံးက့ၤ ဘတ်တံးတီဒိန်ရိၣ်မဲအီၤလၢ သရော်ဒိန်ကီၢ်ဆုၣ်လု (KBN) ပုၤဟၤလီၤဆုၣ်နီၣ်) လၢလၢကပီပီၤန့ၣ်လီၤ. ပုၤဆဲးလီၤမံၤခဲလၢကံအိန်ဝဲ (၁၈၀) ဂၤန့ၣ်လီၤ.

သရော်မုာ်လုလုာ်မိာ် ဖိးသရော်ကိာ်နံၣ် တံးဖျီစု

သရော်မုာ်လုလုာ်မိာ်(ကီၢ်မုာ်တြီၤလိာ်စီၤဆိခိကွဲးစတံ) ဒီးသရော်ကိာ်နံၣ် ချဲးန့ၢ်ဘၣ်(၂၅) နံၣ်တံးဖျီစု ယုာ်ဒီးဖိမုာ်တဂၤ ဖိခွဲခဲၣ်အာယီ အိန်ဒီးတံးစံးဘျးယုၤ တံးဘါ တံးရဲၣ်တံးက့ၤဖဲ ၂၇.၂.၂၀၁၅ အနံၤန့ၣ်လီၤ. ပုၤဟၤလီၤဆုၣ်နီၣ် သရော်မုာ်ဖိလုလုာ်, အိးထီၣ်တံးဘါလၢသရော်ဝါမု, ပုၤဟ့ၣ်တံးကစီၣ်သရော်မုာ် ဖိဆု(လိာ်စီၤဆိခိကွဲးစတံ), တံးမၤသိထီၣ်ကွၢ်တံးအာၣ်လီၤလၢ သရော်ဒိန်လဲၤဂုၤ, တံးထုကဖၣ်လၢ သရော်မုာ်လၢဖိန့ၣ်လီၤ. အိန်ဒီးတံးသ့ၣ်ဝံၣ်သးဆၢ လၢအဒုယု(မံၤရၢမိာ်) တံးအိန်ဖိုင်, ဖိမုာ်တဖၣ်ဟံၣ်ဖိုင် ဒီးကီၢ်မုာ်တြီၤလိာ်စီၤဆိခိကွဲးစတံတဖၣ်န့ၣ်လီၤ. ကူကူမိ





ကိုးနီဂုံကလံထံး ကညီဘျာထံခရံပိတၢ်အိၣ်ဖျိၣ်တဖၣ် သးစၢ်အတၢ်မလိၣ်အံၤ မ့ၢ်တၢ်(၁) တဘျီ ဘၣ်တၢ်မလိၣ်အံၤ ဝှံး Amli အိမလံၤ ကညီဘျာထံခရံပိတၢ်အိၣ်ဖျိၣ်န့ၣ်လီၤ. တၢ်မလိၣ်အံၤ စးထီၣ်လါယုၤ(၂၉)သီ, တုၤလါယုၤလံ(၁)သီန့ၣ်လီၤ.

တၢ်မလိၣ်တဘျီအံၤ အတၢ်တီၢ်ထုမ့ၢ်ဝဲ “ ဂဲလိၣ်ကတံၢ်ကတီၤယုၤအခုအပုၤခိၣ်န့ၢ်” ဒီးသရၣ်သိၣ်လိတၢ်မ့ၢ်ဝဲ သရၣ်အဲၣ်ကတၢ် (ကိုးလါ ဘျးသုလးတၢ်အိၣ်ဖျိၣ်သရၣ် ဘၣ်ထွဲဒီး KKBC)န့ၣ်လီၤ. ဒီးလၢတၢ်မလိၣ်တဘျီအံၤ တၢ်သိၣ်လိခိၣ်တီ (၁) သးစၢ်ဒီး တၢ်စ့ၢ်တၢ်န့ၢ်, (၂) သးစၢ်ဒီးခရံအတၢ်အိၣ်ဖျိၣ်, (၃) သးစၢ်ဒီးတၢ်သးခုကစီၣ် န့ၣ်လီၤ.

တၢ်မလိၣ်အံၤ အတၢ်ကွၢ်စိ (၁) ဒ်သီး ကကတံၢ်ကတီၤဒုးအိၣ်ထီၣ်ခရံပိသးစၢ်ခိၣ်န့ၢ်တဖၣ် ကဒိၣ်

ထီၣ်လၢနီၣ်ခိၣ်သး, ဒီးကမၤတၢ်အိၣ်ဖျိၣ်တၢ်ဖဲတၢ်မၤဒီးတၢ်သးခုကစီၣ်အတၢ်မလိၣ်ခါဆူညါအကို. (၂) ဒ်သီးကဂဲလိၣ်ဟၤဃာ်က့ၤကညီတၢ်ဆဲးတၢ်လၢ, အကျိၣ်ဒီးအလံာ်အလံာ်လၢ အသုတလီၤမၤကွံာ်တဂ့ၤအကိုန့ၣ်လီၤ.

တၢ်မလိၣ်တဘျီ အံၤစးထီၣ်ဂီၤ (၉:၀၀)န့ၣ်ရံၣ်တုၤဟါခိ(၃:၀၀)န့ၣ်ရံၣ် အိၣ်ဒီးကရူၢ် တၢ်ဟူးတၢ်ဂဲၤတၢ်တြာ်သ့ၣ်တဖၣ်, ပဝဲတၢ်အိၣ်ဖျိၣ်ခိၣ်န့ၢ်တဖၣ် ပထံၣ်လၢသးစၢ်သ့ၣ်တဖၣ် အိၣ်ဒီးတၢ်သ့ၣ်ဆူၣ်သးဂဲၤလၢ တၢ်မလိၣ်န့ၢ်လံာ်စီဆုံယုၤကလုာ်ကထါဂ့ၤဒိၣ်မးန့ၣ်လီၤ. ဒ်သီး ပကမၤဘၣ်ဆူညါတဝီဘၣ်တဝီအကို ဃုကညးဘၣ် ဒီပုၤဝဲၤဖိၣ်တၢ်အိၣ်ဖျိၣ်, သရၣ်သမၤ, ပုၤမၤသကိးတၢ်ခဲလၢာ် ကသ့ၣ်နီၣ်ဘၣ်ပဝဲကလံထံး တၢ်အိၣ်ဖျိၣ်တဖၣ် လၢတၢ်ထုကဖၣ်အပူၤလီၤ.

တံက့ၣ်(ကိုးနီၣ်ဂုံ)





ကော်တကူနံ ဒီးကော်မုန်တြီၤ တၢ်မၤသကိးတၢ်သးခုကစီၣ်

ပဝဲကော်တကူနံဒီး ကော်မုန်တြီၤ ပမၤသကိးတၢ်သးခုကစီၣ် စးထီၣ်ဖဲ(၂၀၁၄-၁၅)နံၣ်အံၤန့ၣ်လီၤ. ပဆၢထီၣ်ဘၣ်တၢ်မၤဖိ (၂၃)ဂၤ လၢကော်မုန်တြီၤတၢ်မၤလီၤတဖၣ်န့ၣ်လီၤ. တၢ်မၤအံၤ မ့ၢ်ဒၣ်ကစၢ်ယွၤဒုးမၤပုၤ, ကော်မုန်တြီၤခိၣ်န့ၣ်တဖၣ်ဒီး ကော်တကူနံခိၣ်န့ၣ်တဖၣ် ထံၣ်လိာ်သး စံၣ်ညီၣ်အာၣ်လီၤဝံၤဒီး ကော်ခဲဘၣ်လိာ် ဘၣ်သ့ၣ်ဘၣ်သးအဃိဒီး စးထီၣ်မၤသကိးတၢ်သးခုကစီၣ်တၢ်ဖဲတၢ်မၤန့ၣ်လီၤ.

ကစၢ်ယွၤအဘျုးအဖျိၣ်အဃိ တၢ်မၤဖိလၢအသးဆူၣ်ဒီး လဲၤထီၣ်မၤတၢ်သ့ၣ်တဖၣ်န့ၣ် ပုၤဖျိလံာ်စီဆ့ၣ်ကိၣ်စ့ၤဂၤဒီး အါဒၣ်တၢ်တက့ၢ် ပုၤသးစၢ်ပတီၢ်မုၢ်တဖၣ်န့ၣ်လီၤ. တချုးလၢကလဲၤဝဲဒဲးဘၣ်ဒီး ပအိၣ်ဒီးတၢ်မၤလိ(၈)သီ, ဖဲဖြးဘျီၣ်ရိဖျိၣ်န့ၣ်လီၤ. ပုၤလၢဟ့ၣ်တၢ်သိၣ်လိတဖၣ် မ့ၢ်ဝဲ သရၣ်ဒိၣ်ထီၣ်သါ, သရၣ်ဒိၣ်ပုၤချ့, သရၣ်မုၢ်ဒီးကထာၣ်မၢ်ရံၣ်ထီၣ်သ့ သိၣ်လိလံာ်စီဆ့ၣ်န့ၣ်လီၤ.

တၢ်မၤတၢ်သးခုကစီၣ်မဲာ်သကိးမဲာ်လၢ သရၣ်ဒိၣ်ဒီးကထာၣ်ဝီလိဒိၣ်သ့ (တၢ်သ့သိၣ်လိတၢ်အကျဲ)

သရၣ်မုၢ်ရဲၣ်ဘဲးခဲၣ်ထူ (ပုၤခရံၣ်ဖိအတၢ်အိၣ်မူ) သရၣ်အိးထုဘယးစံအ့, Orientation လၢ သရၣ်ဒိၣ်အဲၣ်မုၢ်ကပီၤ, တၢ်ဂုၤထီၣ်ပသီထီၣ် သရၣ်မုၢ်စုစုဖိ, တၢ်အိၣ်ဆူၣ်အိၣ်ချ့ သရၣ်မုၢ်ဟ့ၣ်လဲၤဒၣ်, တၢ်သ့ၣ်ဝံၣ်သးဆၢသရၣ်အိၣ်နဲၣ်စိဒီး ပုၤကွၢ်ထွဲတၢ်အိၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဘးသါဠာ်ဒီး တၢ်အိၣ်တၢ်အိကမံးတံာ်န့ၣ်လီၤ. ပုၤလၢဟဲဒီး ကတိၤတၢ်လီၤဆီ(တၢ်ကတိၤလီၤဆီ)လၢ သရၣ်ဒိၣ်ဒီးကထာၣ်ကုလဲမိၣ်ဒီး သရၣ်အဲးဒတးန့ၣ်လီၤ.

(၂၇)သီဟါ ပအိၣ်ဒီးတၢ်ပုၤကိၣ်ဝဲ တၢ်ပာ်စီဆ့သးတၢ်ဘါန့ၣ်လီၤ.

(၂၈)သီဟါ, ယၤဒီးသရၣ်ဒိၣ်ဒွမိၣ်ခွဲး, သရၣ်ဒိၣ်အဲၣ်မုၢ်ကပီၤ ပဆၢအဝဲသ့ၣ်ဆူကော်မုန်တြီၤဒီး ပမံဖဲဖၣ်အာၣ် သရၣ်ဒိၣ်ဒီးကထာၣ်စဲမစၢ်အမံပုၤဟံၣ် တစီဖိဝဲ မုၢ်ဆ့ၣ်ထီၣ် ပလဲၤထီၣ်ဆူကော်မုန်တြီၤန့ၣ်လီၤ.

ယွၤဆၢပုၤဒီးယွၤဆီၣ်ဂုၤပုၤထီၣ်န့ၣ်လီၤ. မိပကသ့ၣ်နီၣ်ဘါထုကဖၣ်လၢ ပတၢ်မၤဖိသ့ၣ်တဖၣ်အဂီၢ်န့ၣ်တက့ၢ်.

သရၣ်ဒိၣ်အဲၣ်ဒု

န့ၣ်အိၣ်ဖျိၣ်တၢ်ဆၢဂုၤဆူ နီၣ်အဲၣ်ကပုၣ်ထူ

ဖိမုၢ် နီၣ်အဲၣ်ကပုၣ်ထူ ကချုးန့ၣ်ဘၣ် န့ၣ်အိၣ်ဖျိၣ်ဆၢဂုၤ (၁၉)ဝီတစီ ဖဲလဲၤစဲးပတ့ဘၣ်(၁)သီ ၂၀၁၅န့ၣ်အဂီၢ် ပၢ်သးပုၤထုလၢာ်စံးဘျုးယွၤ ဒီးဟ့ၣ်မၤဘျီၣ်လဲၤဆူညါဖဲးကစံ (၂၀၀၀၀)ဘးတီတီန့ၣ်လီၤ.
ပစံးဘျုးဘၣ် သးပုၤထုလၢာ် လၢအဟ့ၣ်မၤဘျီၣ်တၢ်န့ၣ်လီၤ. ပဆၢဂုၤဘၣ် ဖိမုၢ်နီၣ်အဲၣ်ကပုၣ်ထူ လၢအန့ၣ်အိၣ်ဖျိၣ်ဆၢဂုၤအံၤကဟဲစီၣ်န့ၣ် တၢ်သးခု, တၢ်ဆီၣ်ဂုၤလၢအလၢအပုၤလၢယွၤ ဒီးကဘၣ်ဘျုးဘၣ်ဖျိၣ်အါယုာ်ဒီး ဟံၣ်ဖိယီဖိကိးဂၤတက့ၢ်.

တၢ်ဘိးဘၣ်သ့ၣ်ညါ ဒီးတၢ်ကွဲမ့ၢ်

ပုၤကညီဘျာထံခဝုရှာၣ် သရၣ်သမါဝဲၤကျိၤ တၢ်အိၣ်ဖိၣ်ဖးဒိၣ် ဒိကရဲးသာဘျီတဘျီ
၂၀၁၅ နံၣ်, လါနိၣ်ဝုဘၢၣ်(၁၁-၁၅)သီ
ဖြးဘျီၣ်ရိဖိၣ်, ကီၢ်တက့ၢ်

တၢ်တိၢ်ထု “ လာထီၣ်ပဲၤထီၣ်လာ တၢ်န့ၣ်ယုၣ်ရှူးခရံၣ်လာအမ့ၢ် တၢ်အိၣ်ဖိၣ်ဖး”
Perfection by Faith in Jesus Christ, the Foundation.
(အးဖးစူး - ၄:၁၂-၁၃, ၂-၂၀, ၁ကရံၣ်သူး - ၃:၁၁, မးသဲ - ၅:၄၈, စံး ၁၁၈:၂,
ယရှါ - ၂၈:၁၆)

တၢ်ပညိၣ် ဒ်သိးပုၤကညီဘျာထံခဝုရှာၣ် သရၣ်သမါတဖၣ် ကဟံၣ်လီၤအတၢ်စ့ၢ်တၢ်န့ၣ် ကံၢ်ကျၢၤလာ
ကစၢ်ယုၣ်ရှူး ခရံၣ် ဒ်အမ့ၢ်တၢ်အိၣ်ဖိၣ်ဖး,

- တၢ်ကွၢ်စိ**
- (၁) ဒ်သိး သရၣ်သမါတဖၣ် ကအိၣ်ဒီးတၢ်ရူလိၣ်မုၢ်လိၣ်သးအဂီၢ်
 - (၂) ဒ်သိး တၢ်ဖဲးသကိးမၤသကိးကဝုထီၣ်အဂီၢ်
 - (၃) ဒ်သိး ကမၤကံၢ်မၤကျၢၤက့ၤ ဘျာထံအတၢ်စ့ၢ်တၢ်န့ၣ်လာအမ့ၢ် ပတၢ်န့ၢ်သါ
 - (၄) ဒ်သိး သရၣ်သမါတဖၣ် ကသ့ၣ်ညါအမူအဒါဒီး ကဲထီၣ်တၢ်ခွဲတၢ်ပုၤခိၣ်န့ၢ်လာအဂ့ၤအဂီၢ်
 - (၅) ဒ်သိး သရၣ်သမါတဖၣ် ကအိၣ်မူလာထီၣ်ပဲၤထီၣ်လာတၢ်န့ၣ်ယုၣ်ရှူးခရံၣ်လာအမ့ၢ်
တၢ်အိၣ်ဖိၣ်ဖးအဂီၢ်

၂၀၁၅နံၣ်, လါနိၣ်ဝုဘၢၣ်အိၣ်ဖိၣ်ဖးတနွံ (၄-၈)သီ, သရၣ်သမါဝဲၤကျိၤ ကိၣ်ကးဒီလဲ
(၂၄)ဘျီတဘျီ ဖဲကိၣ်သ့ၣ်ဖျါသရိၣ်, ဝုၢ်ပသံၣ်, ကီၢ်ပသံၣ်မ့ၢ်မ့း

“ ပကွဲမ့ၢ်ဘၣ်သရၣ်သမါကိးဂၤလာ ကဟံးဒီးဟံးန့ၢ် နီၢ်သးတၢ်ဂံၢ်တၢ်ဘါ, စံးထီၣ်ပတြၢၤကစၢ်ယွၤ,
မၤလၤကပီၤကစၢ်ယွၤ လာဘီမုၢ်တၢ်သးခုကစီၣ် လာပကကဲထီၣ်ခရံၣ်အခုအပုၤအလာအပဲၤဒီး
သးစီဆံ့အစိကမီၤတက့ၢ်.”

“ ပကွဲမ့ၢ်ဘၣ်တၢ်အိၣ်ဖိၣ်ဖးဒီး သရၣ်သမါကိးဂၤ ကသ့ၣ်နီၣ်ဘၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ်လာ
တၢ်ထုကဖၣ်ထီၣ်ဒီး တၢ်ဘျီထီၣ်ဘါထီၣ်တဘျီလၢလၢန့ၣ်တက့ၢ်.”

ပဲၤဒီးတၢ်စံးဘျးအါ

သရၣ်ဒိၣ်ကွၢ်လၢယိၤသးတီ(ပုၤန့ၣ်တၢ်)
ခဝုရှာၣ်သရၣ်သမါဝဲၤကျိၤ

REGD. 219

နိုးလောအဂ္ဂ

FIGHTING 5



Vocalists

Solomon
 Saw Aung Myo
 SPY
 David Htoo
 Lar Htaw Wah

Band
 PS 121

Studio
 121 Studio

Mixing
 ASM

Harmony
 Legacy

Producer
 Vineyard Stream

Live Show Director
 Saw Hackett

ပျာက္ခဲထိ-သန့ဆာဆာသီရံ့ထူ၊ ဘျူးလီလး၊ J.Ju၊ ဆာ်သီဝါ၊ လာ်ကျာမူ၊ Franklin၊ တာ်မျာ်လါ၊ ဖုဆွဲ်ဒိ်၊ Everest၊ လါထီ်ဝါ

- လီလုးဘု်အံၤ ဘု်တၢ်ကတၢ်တၢ်သးကျဲၤအီၤလောသရံၣ်ထူကတီၤ(တၢ်သးခုကစီၣ်ဒီးမံးရှာ်ဝဲၤကျိၤပုၤန့ၣ်တၢ်)လီၤ.
- တၢ်ဘု်ဘျူးၤ၁၀% ကဘု်တၢ်ဟ့ၣ်လီၤဆူတၢ်သးခုကစီၣ်တၢ်မၤလီၤ.
- တယံၣ်ဘု်ဒီးတၢ်ကရၤလီၤအီၤဆူပုၤဒိကန့ၣ်တၢ်ဖိတဖၣ်အအိၣ်လီၤ.
- ဆဲးကျိးဆူ - သရံၣ်ထူကတီၤ ၀၉၅၀၇၉၄၆၅, ပုၤကညီဘျာထံၣ်ခ့ၣ်ဂျာ်တၢ်ဆါလံၣ်ကျဲး - ၀၉၃၁၉၉၁၄၈၅